

“Junction City Shopping Centre | Junction City Tower | Pan Pacific Yangon

ပုံမှန်အတိုင်း ဖွင့်လှစ်လည်ပတ်”

COVID-19 ရောဂါကာကွယ်တားဆီးရေး ကြိုတင်ဆောင်ရွက်ချက်များ

၂၀၂၀ ခုနှစ်၊ မတ်လ (၁၉) ရက်၊ ရန်ကုန်မြို့။ ။ Junction City တွင်ရှိသော Pan Pacific Yangon ဟိုတယ် တွင် တည်းခိုနေသော ဧည့်သည် တစ်ဦးသည် မတ်လ (၁၇) ရက်နေ့တွင် နေမကောင်းဖြစ်၍ ဆေးစစ်မှုခံယူခဲ့ရာ COVID-19 ရောဂါ မတွေ့ရှိရပါကြောင်း အတည်ပြု သိရှိရပါသည်။

အဆိုပါ ဟိုတယ်ဧည့်သည်မှာ မတ်လ (၁၇) ရက်နေ့တွင် ၎င်းနေထိုင်မကောင်းကြောင်း ဟိုတယ်သို့ အသိပေး အကြောင်းကြားခဲ့ပါသည်။ ဟိုတယ်မှ အဆိုပါ ဧည့်သည်အား ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များနှင့်အညီ သီးသန့်ထားရှိ စောင့်ရှောက်မှုများပြုလုပ်ပေးခဲ့ပြီး ဆေးရုံတွင် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆက်လက်ရယူရန် ဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါ ဧည့်သည်၌ COVID-19 ရောဂါ မတွေ့ရှိရကြောင်း မတ်လ (၁၉) ရက်နေ့ ည (၈:၀၀) နာရီ တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော “Coronavirus Disease (COVID-19) ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၁၉-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ)” အရ သိရှိရပါသည်။

Tenant များ၊ Visitor များ၊ ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးသည် ကျွန်ုပ်တို့အတွက် အလွန်ပင် အရေးကြီးလှပါသည်။ ကမ္ဘာအဝန်း၌ COVID-19 Outbreak ဖြစ်ပွားလျက်ရှိရာ ကျွန်ုပ်တို့ အနေဖြင့် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းကတည်းမှစတင်ကာ ရောဂါကာကွယ်တားဆီးရေး ကြိုတင်ဆောင်ရွက်ချက်များကို လုပ်ဆောင် ခဲ့ပါသည်။ Junction City Shopping Centre | Junction City Tower | Pan Pacific Yangon တို့တွင် ကိုယ်ပူချိန်တိုင်းတာခြင်း၊ လက်ဆေးရည်များထားရှိ အသုံးပြုစေခြင်း၊ အများပြည်သူသုံးနေရာများ (common areas) အား သန့်ရှင်းရေးလုပ်ခြင်းနှင့် ပိုးသတ်ခြင်းလုပ်ငန်းများအား စနစ်တကျနှင့် သေချာတိကျစွာ ဂရုစိုက် ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် အလို့ငှာ ကျွန်ုပ်တို့အနေဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များအား နေ့စဉ်နှင့်အမျှ ပိုမို အလေးထား လုပ်ဆောင်လျက် ရှိပါသည်။

Junction City Shopping Centre | Junction City Tower | Pan Pacific Yangon တို့မှာ ပုံမှန် အတိုင်း ဖွင့်လှစ် လည်ပတ်လျက်ရှိပြီး အများပြည်သူသို့ အကောင်းဆုံး ဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။

မီဒီယာဆိုင်ရာ ဆက်သွယ်မေးမြန်းလိုပါလျှင် -  
ဒေါ်အေးမွန်သူ  
၀၉-၂၅၅၁၁၁၀၇  
ayemthu@shwetaunggroup.com